

စာရေးသူ၏ အတ္ထုပ္ပတ္တိ	၈
စာရေးသူ၏ အမှာ	၁၀
❖ မေးမြန်းစူးစမ်း	၁၂
❖ ကလေးသူငယ်လွန်နုနယ် ဖိအားမပေးနဲ့ကွယ်	၁၇
❖ ငယ်ရွယ်နုနယ်ကလေးငယ် စည်းကမ်းပေးရာဝယ်	၂၄
❖ သင်၏ကလေး ချီးမွမ်းပေး အားဆေးတစ်ခွက်ပါ	၃၀
❖ သင်၏ရင်သွေး စကားပြောပေး မနှေးဖွံ့ဖြိုးမှာ	၃၇
❖ ကလေးငယ်များဖွံ့ဖြိုးရေး အတူကစားပေး	၄၃
❖ သူတို့ဘက်ကဆန္ဒလေး နားလည်ပေးပါမနှေး	၅၀
❖ သားသားမီးမီးဖွံ့ဖြိုးမှု အထူးဂရုပြု (မွေးစမှ အသက် ၆ လအထိ)	၅၈
❖ သားသားမီးမီးဖွံ့ဖြိုးမှု အထူးဂရုပြု (၆ လမှ ၅ နှစ်အထိ)	၆၆
❖ ကလေးများ ဆီးဝမ်းသွားတာ လေ့ကျင့်ပေးပါ	၇၄
❖ မေမေ့နို့ချို မေတ္တာပို၊ အလိုလေး နို့ကုန်သွားလို့တဲ့ဗို	၈၀
❖ ကျွေးရခက်လို့ စိတ်ပျက်နေသလား (ဘာကြောင့်မစားသလဲ၊ ဘယ်နည်းနဲ့ကျွေးမလဲ)	၉၁
❖ ကျွေးရခက်လို့ စိတ်ပျက်နေသလား (ဘာကျွေးမလဲ၊ ဘယ်လောက်ကျွေးမလဲ)	၉၇
❖ ငယ်ရွယ်မိခင်တို့၏ ရင်သွေးလေးများဘဝ	၁၀၅

❖ ကလေးရဲ့ ဣဿာဇယ်၊ ဗုဒ္ဓရိယရယ်	၁၁၁
❖ အဖြူထည်လေးများ မညစ်ခွမ်းစေလို	၁၁၈
❖ ခြောက်လှန့်၍ ကြောက်လန့်ရပါသည်	၁၂၅
❖ အလိုလိုက်၍ အကြိုက်ဆောင် ခိုက်အောင်လုပ်လေသလား	၁၃၀
❖ ကလေးတို့အတုယူစရာ လက်ဦးဆရာ	၁၃၆
❖ ဆွမ်းအုပ်နီနီပြောသော တွယ်တာမှု	၁၄၃
❖ ကစားမလား၊ နားမလား	၁၅၀
❖ ယဉ်ကျေးလိမ္မာ	၁၅၈
❖ ကလေးတို့၏စိတ်လှုပ်ရှားမှု ဂရုပြု	၁၆၆
❖ ဆယ်ကျော်သက်တို့ စိတ်လှုပ်ရှားလျှင်	၁၇၇
❖ လူတော်လား၊ လူကောင်းလား၊ အိုင်ကျူလား၊ အီးကျူလား	၁၈၄

